

မြန်မာ့တိုင်းရင်းဆေးသုံး ကန့်ကလာ၊ တောင်မူရှိး နှင့်  
ကြာဖက်ကြီးပင်တို့၏ လတ်တလောအဆိပ်အာနိသင်ကို  
ဓာတ်ခွဲခန်းသုံးကြွက်ဖြူလေးများပေါ်တွင်  
စမ်းသပ်လေ့လာခြင်း

ဆွေဆွေး၊ ဝင်းနှင့်ပါ သိန်းဇော်လင်း၊ ခင်မာရီး၊ စန္ဒာလင်း၊ ဆွေဇ်အောင်း၊ မင်းဇော်ဦး၊  
သန်းမောင်း၊ ကျော်ဇာ်သန်း

° ဆေးသုံးတေသနဦးစီးဌာန(အထက်မြန်မာပြည်)  
၂ တိုင်းရင်းဆေးတက္ကာသိုလ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန

## နိဒါန်း

- ကမ္မားနိုင်ငံ အသီးသီးတွင် ဆေးဖက်ဝင် အပင်များဖြင့် ရောဂါအမျိုးမျိုး  
ကို ကာကွယ် ကုသကြသည့် မှတ်တမ်းများ ယဉ်ကျေးမှု သမိုင်းများတွင်  
ရှိပါသည်။ (၁)
- ယခုထောင်စုနှစ်တွင် အပင်များကို ရောဂါကုသရန်အတွက် သာမက  
ကျွန်းမာသောဘဝကို ပိုင်ဆိုင်နိုင်ရန်အတွက်ပါ သုံးစွဲလာကြပါသည်။ (၃)
- ဆေးဖက်ဝင် အပင်များ၏ တန်ဖိုးသည် ဓာတုပြပ်ပေါင်းများ ပါဝင်မှု  
ပေါ်တွင် တည်နေပြီး ငြင်းပြပ်ပေါင်းများက လူခန္ဓာကိုယ် ပေါ်တွင် သီးခြား  
မိုးကမ္မာ လုပ်ဆောင်ချက်များကို လုပ်ဆောင်ပေးပါသည်။ (၂)

- အပင်ထွက် ဆေးဝါးများသည် သဘာဝမှုရသဖြင့် ယုံကြည်စိတ်ချရသည် ဟု လူအများက လက်ခံထားပါသည်။
- ဆေးဝါးများကို အဆိပ်အာနိသင်ဆိုင်ရာ စမ်းသပ်မှု ပြုလုပ်ပြီးမှသာ ဆေးအဖြစ် အသုံးပြုသင့်ပါသည်။ (၂)
- အဆိပ် အာနိသင်ဆိုင်ရာ စမ်းသပ်ချက်များကို လူကျင့်ဝတ်အရ လူတွင်စမ်းသပ်ခွင့်မရှိပါ။

- လူနှင့်တိရစ္ဆာန်တို့သည် မိဝိဇ္ဇာန်ဖြစ်ပုံ မတူသော်လည်း ဓမ္မခွဲခန်းသုံး တိရစ္ဆာန်များ၏ ခံစား တုပြန်မှုမှာ လူ နှင့် အနီးစပ်ဆုံး တူသည်ဟု ယူဆထားကြသဖြင့် တိရစ္ဆာန်များပေါ်တွင် စမ်းသပ်ကြရခြင်း ဖြစ်ပါသည်။ (၃)
- ကန့်ကလာပင်ကို ကိုယ်ရောင်ရောဂါ ပိုးကိုပယ်တတ်ခြင်း၊ ဆီးဆေး၊ အားတိုးဆေးအဖြစ် သုံးစွဲကြပါသည်။



- တောင်မှုရိုးပင်ကို အဖျား၊ ဝမ်းရောဂါ၊ အဆစ်ရောင်ရောဂါ၊  
လေထိုးလေအောင့်ရောဂါတို့တွင် အသုံးပြုပါသည်။



- ကြောဖက်ကြီးပင်ကိုမူ အကြောရောင်ရောဂါ၊ ပွေးနာ၊ အကြိုတ်အဖူ၊  
သွေးတိတ်ဆေးအနေဖြင့် အသုံးပြုမှုများ မြန်မာဆေးကျမ်းများတွင်  
တွေ့ရှိရပါသည်။ (၅၅)



- နိုင်ငံတကာမှ သုတေသန စာတမ်းများတွင်လည်း ယခုသုတေသန ပြုလုပ်သော ဆေးပင်(၃)ပင်သည် အရောင်ကျစေနိုင်သော အာနိသင် ရှိသည်ဟု ဖော်ပြထားမှုများရှိပါသည်။<sup>(၆)</sup>
- ဆေးဖက်ဝင် အပင်များ၏ ဆေးဝါးဆိုင်ရာ ဂုဏ်သတိနှင့် အဆိုပ် အာနိသင်ဆိုင်ရာ စမ်းသပ်ချက်များသည် တိုင်းရင်းဆေးဝါး ဖွံ့ဖြိုး တိုးတက်ရေး အတွက် မရှိမဖြစ် လိုအပ်လုပါသည်။

## ရည်ရွယ်ချက်

- ကန့်ကလာ၊ တောင်မူရိုးနှင့် ကြာဖက်ကြီးပင်တို့၏ လတ်တလောအဆိပ်အာနိသင်ကို စာတ်ခွဲခန်းသုံး ထွက်ဖြူလေးများ (Mice) ပေါ်တွင် သုတေသနပြု စမ်းသပ်လေ့လာခဲ့ပါသည်။

သုတသနတွင်အသုံးပြုသည့်ပစ္စည်းနှင့်  
ဆောင်ရွက်ပုံနည်းလမ်းများ

သုတသနပြုသည့်ပုံစံ

- အစမ်းသပ်ခံတိရစ္စာန်များဖြင့် လေ့လာသော ဓာတ်ခွဲခန်းအခြေပြု  
စမ်းသပ်သည့်ပုံစံ
- ( Laboratory Based Experimental Animal Study)

သုတသနပြုလုပ်သည့်အချိန်

- ၂၀၁၁ ခုနှစ် စက်တင်ဘာလ မှ ၂၀၁၂ ခုနှစ် စက်တင်ဘာလ

## သုတေသနပြည်သို့ နေရာ

- တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ် နှင့်




- ဆေးသုတေသနဦးစီးဌာန(အထက်မြန်မာပြည်)



## အပင်စုဆောင်းခြင်း

- ကန်းကလာ ပွဲဝါးပါး | ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ  
(၁၉ လမ်း၊ မန္တလေးမြို့)
- တောင်မှုရိုး အခေါက် | ၂၀၁၂ ခုနှစ် မေလ  
(အေးသာယာစက်မှုဇုန်၊ တောင်ကြီးမြို့)
- ကြောဖက်ကြီး အမြစ် | ၂၀၁၁ ခုနှစ် စက်တင်ဘာလ  
(တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးမြို့)



- ရှုက္ခာမေဒ ဆိုင်ရာ မျိုးခွဲနည်းပညာအရ စစ်ဆေး လေား(၂)
- ဆေးပစ္စည်းများ စုံဆောင်း အခြောက်ခံ
- မန္တလေးမြို့၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံး ဆေးမှုနှင့်ကြိတ်

ဆေးမှုနှင့်များ ‘စကာ’ ချခြင်း

- ဆေးမှုနှင့်များ၏ ပျော်ဝင်နှုန်းကောင်းစေရန် ၁၂၅ မိုက်ခရီးစာ  
အမှုနှင့်များ စစ်ချေပေးသော စကာနံပါတ် ၁၂၀

(Standard Testing Sieves, Made in U.S.A)



## ကန့်ကလာပွဲငါးပါး၊ တောင်မူရိုးအခေါက်နှင့် ကြာဖက်ကြီးအမြစ်

အာရုံငါးပါးဖြင့်ထိတွေစမ်းသပ်ခြင်း

- ရုပ်သွင်အခြေအနေ၊ အရောင်အဆင်း၊ အန့်၊ ထိတွေ့မှ နှင့် အရသာတို့အား စမ်းသပ်ခဲ့ပါသည်။ ဧယား(၂)

ဓာတုဖြပ်ပေါင်းအုပ်စုများကို ပဏာမလေ့လာခြင်း

- ဓာတုဖြပ်ပေါင်းအုပ်စုများပါဝင်မှုကို လေ့လာခဲ့ပါသည်။ (၃) ဧယား(၃)

## ဓာတ်ခွဲခန်းတိရစ္ဆာန်များရွေးချယ်ခြင်း

- ဆေးသူတေသနပိုးစီးဌာန(အထက်မြန်မာပြည်)  
ဓာတ်ခွဲခန်းတိရစ္ဆာန်မွေးမြှုပေးလော့နဲ့
- ခန္ဓာကိုယ်အလေးချိန် ၂၀ ရက်မှ ၃၀ ရက် အတွင်းရှိသော  
ဓာတ်ခွဲခန်း ကြွောက်ဖြူလေး (**Mice**)  
[ Institute of Cancer Research (ICR strain) ]
- အထိုးနှင့်အမ (၁၅၀)ကောင်

# လတ်တလောအဆိပ်အနှစ်သင်စမ်းသပ်ခြင်း

ကြံက်ဖူးလေး (Mice) (၅၀) ကောင်

ကျပန်းနည်း (၁၁၂) (၁၀)ကောင်



တစ်ညွှန် အစာဖြတ်

ကိုယ်အလေးချိန် ချိန်၏၍မှတ်



တိုက်ကျွေးရမည့် ဆေးပမာဏတွက်

အုပ်စု ၁၊ J ၁၊ ၃ နှင့် ၄ တို့ကို စမ်းသပ်ဆေး  
၁၀၆၊ ၃၀၂၊ ၆၀၄၊ ၉၀၆ ကရမ်/ကီလိုဂရမ်  
(လူတစ်ခါသောက်ဆေးချိန်၏ အဆ ၄၀၊  
၈၀၊ ၁၆၀၊ ၂၄၀)

အုပ်စု (၅)ကို ပေါင်းခံရည် ၁၀  
မီလီလီတာ/ကီလိုဂရမ်

(၂၄)နာရီအတွင်း သေဆုံးမှု ရှိ/မရှိ

ရက်သတ္တု(J)ပတ် စောင့်ကြည့်  
(Litchfield and Wilcoxon Method, 1949)

## ကန့်ကလာပင်၏ လတ်တလောအဆိပ်အာနိသင်စမ်းသပ်ချက်



ကန့်ကလာပင်



ဆေးမှုန့်များ စကာချခြင်း



ဆေးတိုက်ကျွေးခြင်း



စမ်းသပ်သည့်ကွဲက်အုပ်စုများ

# တောင်မူရိုးခေါက်၏ လတ်တလောအဆိပ်အာနိသင်စမ်းသပ်ချက်



တောင်မူရိုးပင်



ဆေးမှုနှင့်များ စကာချခြင်း



ဆေးတိုက်ကျွေးခြင်း



စမ်းသပ်သည့်ကြော်အုပ်စုများ

# ကြာဖက်ကြီးမြစ်၏ လတ်တလောအဆိပ်အနှစ်သင်စမ်းသပ်ချက်



ကြာဖက်ကြီးပင်



ဆေးတိုက်ကျွေးခြင်း



ဆေးမှုနှင့်များ စကားချုပ်ငြင်း



စမ်းသပ်သည့်ကြွောက်အုပ်စုများ

## စာရင်းအင်းနည်းပညာဖြင့် စိစစ်လေ့လာခြင်း

- ၅၀ ရာခိုင်နှုန်း (%) သေစောင့်သော ဆေးပမာဏ
- စမ်းသပ်ဆေးတိုက်သော အုပ်စုများနှင့် အနှံ့ပိုင်းယူဉ်ခံ အုပ်စုကြား  
ခန္ဓာကိုယ် အလေးချိန် ပြောင်းလဲမှုများကို နှိုင်းယူဉ်လေ့လာ  
ANOVA (One Way Analysis of Variance) (**SPSS Version 20**)

## တွေ့ရှိချက်

အယား(၁) စမ်းသပ်ဆေးပင်များ၏ ရုက္ခဗေဒအမည်ဖော်ထုတ်တွေ့ရှိချက်

စဉ်	အပင်၏မြန်မာအမည်	ရုက္ခဗေဒအမည်	မြို့ဌာန်
၁	ကန်းကလာ	<i>Oldenlandia alata</i> L.	Rubiaceae
၂	တောင်မှုရိုး	<i>Alstonia scholaris</i> (L.)R.Br.	Apocynaceae
၃	ကြာဖက်ကြီး	<i>Leea macrophylla</i> Roxb.	Leeaceae

## အယား(၂) အာရုံဝါးပါးဖြင့်ထိတွေစမ်းသပ်ခြင်း

အပင်အမည်	ရုပ်သွင်အခြေအနေ	အရောင်အဆင်း	အနဲ့	ထိတွေ့မှု	အရသာ
ကန္ဒကလာပွဲဝါးပါး	အမှု၏၏	ဝါညံရောင်	အနည်းငယ်မွန်	နှုံးညံ့	ခါး
တောင်မူရှိးအခေါက်	အမှု၏၏	အဝါရောင်	အနည်းငယ်ချဉ်	နှုံးညံ့	ဖန်ခါး
ကြာဖက်ကြီးအမြစ်	အမှု၏၏	ပန်းနှုရောင်	မွန်	နှုံးညံ့	ခါး

## ၉။(၃) ကန်းကလာပွဲငါးပါးအမှုနှုန်း၊ တောင်မှုရိုး၊ အခေါက်မှုနှုန်းနှင့် ကြာဖက်ကြီးအမြစ်မှုနှုန်းတို့တွင် ပါဝင်သောပါတုပြပ်ပေါင်းအုပ်စုများ

စဉ်	ဓာတုပြပ်ပေါင်းအုပ်စု	ကန်းကလာ	တောင်မှုရိုး	ကြာဖက်ကြီး
၁	အယ်(လ်)ကာလွှဲက်	+	+	+
၂	ကာဘိုဟိုက်ဖြိတ်	+	+	+
၃	ဖလေပုံနှိပ်က်	-	-	-
၄	ဂလိုင်ကိုဆိုဒ်	+	+	+
၅	ဖီနော	+	-	+
၆	ဆိုင်ယာနိဂုင်းနစ်ဂလိုင်ကိုဆိုဒ်	-	-	-
၇	ပရိုတင်း	-	-	-
၈	ဆက်ပိုနှင်း	+	+	+
၉	ရီဆင်	-	-	-
၁၀	စတက်(ချို)	-	-	-
၁၁	စတီးရွှေ့က်	-	+	+
၁၂	တယ်နှင်း	+	+	-
၁၃	ကားဒီးရက်ဂလိုင်ကိုဆိုဒ်	+	-	+

+ စမ်းသပ်စဉ်တွေ့

- စမ်းသပ်စဉ်မတွေ့။

- ပါးစပ်မှ တစ်ကြိမ်တည်း တိုက်ကျွေးသော အမြင့်ဆုံးဆေးချိန် ၉.၆ ရက်/ကီလိုဂရမ် (လူတစ်ခါသောက်ဆေးချိန်၏ အဆ ၂၄၀) အထိတွင် ကြွေက်ဖြူလေးများ တစ်ကောင်မျှ သေဆုံးခြင်းမရှိပါ။
- တောင်မှုရိုးအခေါက်မှုနှင့် ကြာဖက်ကြီးအမြစ်မှုနှင့်တို့၏ အမြင့်ဆုံး တိုက်ကျွေးသော ဆေးချိန် ၉.၆ ရက်/ ကီလိုဂရမ် အုပ်စုရှိ ကြွေက်တို့ တွင် ဆေးတိုက်ပြီး မိနစ် အနည်းငယ်မျှ ခေတ္တ ပြိုမြဲသွားသည်မှုလွှဲ၍ အခြားသော အဆိပ်အာနိသင်ဆိုင်ရာ လက္ခဏာများ မတွေ့ရပါ။

- ဆေးပင် (၃) ပင်၏ ၅၀% သေစောင့်သော ဆေးပမာဏသည်  
၉.၆ ဝရမှ/ကီလိုဂရမ်၏ အထက်တွင်ရှိပါသည်။
- စမ်းသပ်ဆေးမတိုက်မီနှင့် ဆေးတိုက်ပြီး (၂)ရက် နှင့် (၁၄)ရက်တို့တွင်  
ကြွက်များ၏ ခန္ဓာကိုယ် အလေးချိန်များကို ချိန်၍ မှတ်သားထားရာ  
စမ်းသပ်ဆေးတိုက်သော အုပ်စုနှင့် အနိုင်းယဉ်ခံ အုပ်စုရှိ ကြွက်များ၏  
ကိုယ်အလေးချိန်သည် သိသာစွာ ခြားနားပြောင်းလဲခြင်းမရှိပါ။

## ဆွဲးနွေးချက်

- ဆေးဖက်ဝင် အပင်များ၏ လတ်တလော အဆိပ် အာနိသင်ဆိုင်ရာ စိတ်ချရမှုကို သိရှိနိုင်ရန် စမ်းသပ်ခြင်းသည် သုတေသနတွင် အရေးကြီးသော ပထမ ခြေလှမ်းပင် ဖြစ်ပါသည်။
- အမြင့်ဆုံးတိုက်ကျွေးသော ဆေးချိန်အထိတွင် ကြွက်များ တစ်ကောင်မျှ သေဆုံးခြင်း မရှိသည့်အပြင် အခြားသော အဆိပ်အာနိသင်ဆိုင်ရာ လက္ခဏာများလည်း မတွေ့ရပါ။
- ဆေးပင်(ရ)ပင်၏ လက်တွေ့ အသုံးပြုနေသော ဆေးဝါးပုံစံ၏ ဆေးချိန် တွင် လတ်တလော အဆိပ် အာနိသင်ဆိုင်ရာ စိတ်ချရမှုကို သိပုံ နည်းကျ သက်သေပြနိုင်ခဲ့ပါသည်။

- အဆိပ် အာနိသင်ဆိုင်ရာ စမ်းသပ်ချက်များသည် တိုင်းရင်းဆေးဝါးများ၏ အသုံးပြုနိုင်သော အချိန်အဆ အပိုင်းအခြား အကန့်အသတ်အတွက် မရှိမဖြစ် လိုအပ်လှပါသည်။
- အပင်များတွင် အရေးပါသော **Bioactive Compound** များမှာ Alkaloids, Flavonoids, Tannins နှင့် Phenolic Compound များဟုဆိုပါသည်။<sup>(J)</sup>
- စမ်းသပ်သော ဆေးပင်များတွင် အဆိုပါ ဖြပ်ပေါင်းများ ပါဝင်သည့် အတွက် ဆေးဖက်ဆိုင်ရာ တန်ဖိုးရှိသော ဆေးပင်များဖြစ်ပါသည်။

## သုံးသပ်ချက်

➤ မြန်မာ တိုင်းရင်းဆေးသုံး ကန့်ကလာ၊ တောင်မူရှိးနှင့်  
ကြာဖက်ကြီးပင် တို့၏ လက်တွေ့ အသုံးပြုနေသော  
ဆေးဝါးပုံစံ၏ ဆေးချိန်တွင် လတ်လောအဆိပ် အာနိသင်  
ဆိုင်ရာ စိတ်ချေရမှုကို ဤသုတေသနဖြင့် ပို၍ ခိုင်မာစေခဲ့  
ပါသည်။

## အကြံပြုချက်

- မြန်မာ့တိုင်းရင်းဆေးပင်များ၏ ဆေးဝါးဆိုင်ရာဂုဏ်သတ္တိနှင့် အဆိပ် အာနိသင်ဆိုင်ရာ သုတေသနပြုမှုများသည် နည်းပါး နေသေးပါသည်။
- အဆိပ်အာနိသင်ဆိုင်ရာ သုတေသနများ ပြုလုပ်၍ မှတ်တမ်းများ ထားရှိသင့်ပါကြောင်း အကြံပြုအပ်ပါသည်။

## ကျေးဇူးတင်လွှာ

တိုင်းရင်းဆေးပညာဦးစီးဌာနမှု

- ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်
- ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊
- တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ချုပ်နှင့် တာဝန်ရှိသူ  
အဆင့်ဆင့်အားလည်းကောင်း၊
- တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံ(မန္တလေး)မှ  
စက်ရုံမှူး နှင့် ဝန်ထမ်းများ၊

ဆေးသုတေသနပိုးစီးဌာန (အထက်မြန်မာပြည်) မှ

- ညွှန်ကြားရေးမှူးချုပ်
- ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ
- ဓာတ်ခွဲခန်းတိရစ္စာန်မွေးမြှေးရေးဌာနခွဲနှင့်
- ဆေးဝါးပေဒသုတေသနဌာနခွဲမှ ဝန်ထမ်းများ
- အဖက်ဖက်မှ ပိုင်းဝန်းကူညီပေးကြသူများ အားလုံးကို  
ကျေးဇူးအထူးတင်ရှိပါကြောင်း

ကျမ်းကိုးစာရင်း

- ၁။ “Traditional Medicine” [http://www.who.int/mediacentre/factsheets/fs\\_34/en/](http://www.who.int/mediacentre/factsheets/fs_34/en/).
- ၂။ “ Preeja G. pillai & P. Suresh “Evaluation of acute and sub-acute Toxicity of Methanolic Extract of *Caesalpinia bonducella* (L.) Fleming” *European Journal of Science Research* , 2011;53(3):462-469.
- ၃။ “ K.R.Sini,*et al.* “Acute toxicity studies of aqueous leaf extract of Capparis grandiflora Wall Ex Hook.f.& thomson” *Journal of Chemical and Pharmaceutical Research*, 2010;2(6):112-117.
- ၄။ အရှင်နာဂတိန် “ပုံပြဆေးအဘိဓာန်” ပဋိမတဲ့၊ ၁၉၆၇ ခုနှစ် အောက်တို့ဘာလ၊ ၅၇-၅၈၊ ၆၂-၆၃။

၅။ အရှင်နာဂသိန် “ပုံပြဆေးအဘိဓာန်” ဒုတိယတွဲ၊ ၁၉၃၁ ခုနှစ် ထြေဂုဏ်လ၊ ၂၅-၂၇။

၆။ <http://www.en.wikipedia.org>.

၇။ Central council for research in Unani medicines, Physicochemical standards of Unani Formulations, New Delhi, India, 1987; 2: 289-292.

၈။ Litchfield J.T and Wilcoxon F, “A simplified method of evaluating dose-effect experiments” J.Pharmacologyand Experiment therap1949;96: 99-113.



# ကျေးလွှတ်ပါသည်

